

၂၄။ ကရုဏာတော်ကြီးမားစွာ အမြော်အမြင်ကြီးမားစွာ

ပြည်ပသာသနာ ပြုတော်မူခဲ့ခြင်း

ဆရာတော်ဘုရားကြီးသည် ၁၉၅၂-ခုနှစ်မှစ၍ အိန္ဒိယ၊ သီရိလင်္ကာ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဂျပန်၊ ထိုင်း၊ အင်ဒိုနီးရှားစသည့် အာရှနိုင်ငံများသို့ ကြွရောက်၍ သာသနာပြုတော်မူခဲ့သည်။ သက်တော် ၇၅-နှစ် ၁၉၇၉-ခုနှစ်၌ ၄-လတိုင်တိုင် ဥရောပနှင့်အမေရိကတိုက်ရှိ နိုင်ငံပေါင်း ၁၈-ခုတို့သို့လည်းကောင်း၊ သက်တော် ၇၆ နှစ် ၁၉၈၀-ခုနှစ်၌ ၂-လတိုင်တိုင် ပြင်သစ်၊ အင်္ဂလန်၊ သီရိလင်္ကာ၊ ထိုင်း၊ စင်္ကာပူနိုင်ငံများသို့လည်းကောင်း၊ လွန်တော်မမူမီ တစ်နှစ်ခွဲခန့်အလို ၁၉၈၁-ခုနှစ်၌ ၁-လခန့် နီပေါနှင့် အိန္ဒိယနိုင်ငံများသို့လည်းကောင်း ကြွရောက်၍ သာသနာပြုတော်မူခဲ့သည်။



ကျေးဇူးရှင်ဆရာတော်ဘုရားကြီးသည် ကရုဏာတော် ကြီးမားတော်မူလှ၏။ သတ္တဝါများအား အိုနာသေရေး ဒုက္ခ ဘေးတို့မှ လွတ်မြောက်စေချင်တော်မူလှသည်။ ဘုရားမြတ်စွာ၏ အဆုံးအမတရားဒေသနာတော်များကို တစ်ကမ္ဘာ လုံး သိစေချင်သော ဇောစေတနာတွေ ပိုလှသည်။ ဆရာတော်ကြီးသည် မိမိ၏ကိုယ်ချမ်းသာမှုကို မငဲ့ဘဲ သတ္တဝါများ ချမ်းသာရေး၊ သံသရာဘေးအေးငြိမ်းရေးအတွက် များစွာအပင်ပန်းခံ၍ ဆောင်ရွက်တော်မူခဲ့ လေသည်။

၁၉၅၉-ခုနှစ် ဇန်နဝါရီလ ၁၈-ရက်တွင် နယူးဒေလီမြို့၌ မဟာစည်ဆရာတော် ဘုရားကြီးသည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ပဏ္ဍိတ်နေရူးနှင့်တွေ့ဆုံ၍ သာသနာပြုတော်မူခဲ့လေသည်။

နေရူး။ ။ ဆရာတော်ဘုရား၊ ရှေးကအိန္ဒိယကိုရောက်ဖူးခဲ့လျှင် ဘယ်နေရာများသို့ ရောက်ခဲ့ပါ သနည်း ဟု ဝန်ကြီးချုပ်က လျှောက်ကြားမေးမြန်းသည်။

ဆရာတော်။ ။ ဆရာတော်သည် ဗုဒ္ဓဂယာမြို့၊ ဆရ်နတ်မြို့၊ ကုသိနာရုံမြို့များကို လည်ပတ်ခဲ့ဖူးပါပြီ၊ ရှေးကလည်း ဗုဒ္ဓဂယာမြို့ကို ရောက်ခဲ့ဖူးပါပြီ၊ ဤ အကြိမ်တွင် ဘုရားနေရာများ တိုးတက်နေခြင်း၊ ပြင်ဆင်ထားခြင်းများကို အလွန်အားရဝမ်းသာစွာ တွေ့ရှိရပါသည်။ အစိုးရသည် ဤတိုးတက်ဆောင်ရွက်မှုကို ဆက်လက်အားထုတ်သွားလိမ့်မည်ဟု မျှော်လင့်ပါသည်။

နေရှူး။ ။ အိန္ဒိယအစိုးရသည် ဗုဒ္ဓဇယန္တိပွဲတော်များကို မူတည်သောကြောင့် ဤတိုးတက်မှုများကို ပြုလုပ်ဆောင်ရွက်ပြီးစီးနိုင်ပါသည်ဟု ဝန်ကြီးချုပ်က လျှောက်ကြားပါသည်။

ဆရာတော်။ ။ ဗုဒ္ဓဘာသာ ရှေးထုံးစကားအရ၊ ၂၅၀၀ မဟာပရိနိဗ္ဗာန နှစ်ပတ်လည် ပွဲတော်သည်ကား အိန္ဒိယတွင် ဗုဒ္ဓဘာသာတရားတော်၏ ခေတ်သစ်ပြန်ပေါ်ခြင်းကို ရှေ့ပြေးလမ်းညွှန် ဖြစ်ပါသည်ဟု ဆရာတော်က အမိန့်ရှိတော်မူသည်။

နေရှူး။ ။ ဘုရားရှင်၏ကျင့်စဉ်များနှင့် ဟောကြားချက်တရားတော်များကို ပိုမိုကျယ်ပြန့်စွာ သိရှိနားလည်စေခဲ့လျှင် ဤတိုင်းပြည်အတွက် အကျိုးကျေးဇူးများပါလိမ့်မည်ဟု တပည့်တော်ထင်ပါသည်။ ဤအချက်သည် တကမ္ဘာလုံးမှာ အမှန်စင်စစ်လိုနေပါသည်။ ဤကဲ့သို့သော တရားဓမ္မ များသည်သာလျှင် အနုမြူဗုံးနှင့် လူတို့၏ အတွင်းဓာတ် အဓမ္မမှုကို ငြိမ်းအေးစေပါလိမ့်မည်ဟု ဝန်ကြီးချုပ်ကလျှောက်ထား၏။


ဆရာတော်။ ။ ဆရာတော်ကသဘောကျ၍ ကမ္ဘာကြီးတွင် လောဘ၊ ဒေါသ၊ မောဟ တရားများသည် ခိုက်ရန်ဒေါသဖြစ်ခြင်း၏ မူလအကြောင်းများဖြစ် သည်။ ဘာသာရေးအလုပ်အားလုံးသည် ဤတရားဆိုးအဓမ္မမှုတွေကို ချေမှုန်းဖျက်ဆီးရန်ဖြစ်ပါသည်။ ဝန်ကြီးချုပ်သည် သာသနာပြုလုပ်ငန်းကို အားပေးလိမ့်မည်ဟု တောင့်တမျှော်လင့်ပါသည်ဟု မိန့်ကြား တော်မူသည်။

နေရှူး။ ။ ဘုရားရှင်လက်ထက်တော်ကပင် ဤကမ္ဘာကြီးတွင် လူသူတော်ကောင်းနှင့် အမျိုးကောင်းသားသမီးဖြစ်ဘို့ရန် ကြိုးစားအားထုတ်ခဲ့သူများနှင့် ၎င်းပြင် တည့်တည့်ဆန်ကျင်သော အယူဝါဒရှိသူများလည်း ရှိခဲ့ဖူးသည်မှာ အနှောင့်အယှက်ဒုက္ခပင်ဖြစ်ပါသည်။ ဘုရားရှင်၏ တရားတော်များကိုကိုယ်တိုင် များစွာကြည်ညို လေးစားပါသည်။ သို့ရာတွင် ဝန်ကြီးချုပ် အနေနှင့် သီးခြားဘာသာတပါးကို မျက်နှာလိုက်၍ ဦးစားပေးမည်မဟုတ်ပါ။ သို့သော် ဤနိုင်ငံတွင် ခံယူကိုးကွယ်နေကြသော ဟိန္ဒူ၊ မူဆလင်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာနှင့် အခြားဘာသာအားလုံးတို့သည် လူတို့၏ကောင်းကျိုးအတွက် ကြိုးစားဆောင်ရွက် လုပ်ကိုင်နေကြသောကြောင့် ဤဘာသာတရားများကို အားပေးရပါလိမ့်မည်။ တရားတော်များ ပြန့်ပွားရေးကိစ္စမှာ သာသနာပြုပုဂ္ဂိုလ်များ အတွက်သော်၎င်း၊ သို့မဟုတ် ဆရာတော်ကဲ့သို့ ရဟန်း

တော်များ အတွက်သော်၎င်း ဖြစ်ပါသည်။

ဆရာတော်။ ။ ဝန်ကြီးချုပ်ကို မေတ္တာပို့၍ ဝန်ကြီးချုပ်နှင့်တကွ တိုင်းပြည်အတွက် ချမ်းသာကြွယ်ဝစေ
ကြောင်း ဆုတောင်းပါသည်ဟု နောက်ဆုံးအမိန့်ရှိ လိုက်ပါသည်။

ဝန်ကြီးချုပ်ကိုယ်တိုင် တံခါးပေါက်အထိ ဆရာတော်ကိုလိုက်ပို့၍ ဖူးတွေ့ရသည့် အခွင့်အရေး ရရှိသဖြင့် အလွန်
နှစ်သက်ဝမ်းမြောက်ပုံရှိကြောင်း သိရပါသည်။ မြန်မာသံရုံး ပဌမအတွင်းဝန် ဦးလှအောင်က ဘာသာပြန်ဆိုပါသည်။



၁၉၇၉-ခုတွင် ဥရောပနှင့်အမေရိကတိုက်သို့ သာသနာပြုခရီးကြွရောက်တော် မူရန် ပြင်ဆင်သောအခါ
အနောက်နိုင်ငံတွင် စာနှင့်ဖတ်၍ဟောကြားသည့်အလေ့အထရှိကြောင်း သိတော်မူရ၍ ဆရာတော်ဘုရားကြီး သည်
ဗုဒ္ဓအဆုံးအမသာသနာတော်၏ အနှစ်သာရကို သိရှိနားလည်ကြစေရန် တရားတော်များကို ကြိုတင်စီစဉ်ခဲ့လေ
သည်။

ထိုတရားများမှာ အမြတ်ဆုံးတရားတော်၊ ဗုဒ္ဓသာသနာတရားတော်၊ သတိပဋ္ဌာန် တရားတော် (ပ၊ ဒု)နှင့် ချမ်းသာ
ရေးတရားတော်များဖြစ်ပါသည်။ အမြတ်ဆုံးတရားတော်ကို ဦးညီညီက ဘာသာပြန်၍ ကျန်တရားများကို ဦးသာနိုး
က ဘာသာပြန်ပါသည်။ ထိုကာလသည် ဆရာတော်ဘုရားကြီး မြစ်ဝကျွန်းပေါ်ဒေသ၌ လှည့်လည်၍တရားဟော နေ
တော်မူလျက်ရှိသောကာလဖြစ်ရာ ညတရားပွဲပြီးချိန် ကျောင်းပြန်ရောက်တိုင်း အင်္ဂလိပ်ဘာသာပြန် စာမူဖိုင်များကို
ကြည့်ရှုစစ်ဆေးတော်မူပါသည်။ ကောင်းစွာ စစ်ဆေးပြီး အချို့နေရာများတွင် ပြင်ဆင်ကာ ရေးသားတော်မူပါသည်။
အချို့ ဘာသာပြန်ဝေါဟာရတို့မှာ မိမိယူဆချက်ကို ငုံ့မိနိုင်အောင် တိကျသောအဓိပ္ပာယ် မရရှိနိုင်ခြင်းတို့ကြောင့်
ဆရာတော်ဘုရားကြီးသည် စာမူတို့ကို အကြိမ်ကြိမ်အထပ်ထပ် ဖတ်ရှုစစ်ဆေးတော်မူပါသည်။ အချို့

လျှောက်ထားချက်တို့ကို ရုတ်ချည်းလက်ခံတော်မမူဘဲ ဝက်ဘ်စတာအင်္ဂလိပ်အဘိဓာန်ကျမ်းကြီးတွင် ရှာဖွေကြည့်ရှုပြီး ဟုတ်မှန်မှသာ လက်ခံတော်မူပါသည်။

ထို့ကြောင့်ပင် သပြေကန်ဆရာတော်ဘုရားကြီးက “စေ့စပ်သေချာတဲ့နေရာမှာ မဟာစည်ဆရာတော်ဘုရားကြီး ကို ‘စံ’ ထားရမယ်၊ ဘယ်နေရာမှာမဆို သေသေချာချာ လုပ်တတ်တယ်” ဟု မိန့်တော်မူပါသည်။

စာမူများကို အချောကိုင်တည်းဖြတ်တော်မူပြီးနောက် ဘာသာပြန်ဒကာနှစ်ဦးအား အသံနေအသံထားနှင့် ရွတ်ဆိုစေကာ အသံသွင်းထားစေပြီးမှ ထိုအသံကို ဆရာတော်ဘုရားကြီးက စာမူနှင့်တိုက်ကာ နာယူတော်မူ ပါသည်။ ဆရာတော်ဘုရားကြီးသည် မိမိကိုယ်တော်တိုင်စမ်းသပ်ရွတ်ဆို၍ စနစ်တကျရှိပြီဟု ယူဆသောအခါ ကျမှ အသံသွင်းတော်မူပါသည်။ နောက်ဆုံးအဆင့်အသံသွင်းမှုကို လူခြေတိတ်ချိန် ညဉ့် ၁-နာရီမှစ၍ ဆောင်ရွက်တော်မူပါသည်။ ဆရာတော်ဘုရားကြီးသည် ကျိန်းစက်ရန် အချိန်၊ အနားယူရန်အချိန်တို့ကို နည်းစေလျက် ရက်ပိုင်းလပိုင်းမျှသာကျန်တော့သည့် အနောက်ဥရောပသာသနာပြုခရီးအတွက် သက်တော် ရွယ်တော်နှင့် မမျှအောင်ပင် ပြင်ဆင်နေတော်မူခဲ့လေသည်။ သို့ကြောင့် သာသနာပြုခရီးကြွတော်မူ မည့်ရက်တွင် ထိုတရားတော် ၅-ပုဒ်စလုံးကို ဆရာတော်ဘုရားကြီးသည် အသံနေအသံထားနှင့် စနစ်တကျ ဟောတော်မူနိုင်သည်သာမက အလွတ်အာဂုံပင် ရရှိနေတော်မူခဲ့ပြီ ဖြစ်ပါသည်။

အမေရိကန်နိုင်ငံ၊ ဟိုင်ဂျီကျွန်း၊ မြို့တော်ဟိုနိုလူလူတွင် ဆရာတော်ကြီးက ဘုရားမြတ်စွာ၏ အမြတ်ဆုံးတရားတော်ကို ကိုယ်တော်တိုင် အင်္ဂလိပ်လို ဟောပြောတော်မူ၍ ပထမဦးစွာ ဝိပဿနာတရား မျိုးစေ့ကို ချတော်မူခဲ့လေသည်။ အမေရိကန်နိုင်ငံသို့ သာသနာပြုကြွတော်မူစဉ် ဆန်ဖရန်ဆစ္စကိုမြို့နှင့် အနီးဝန်းကျင်မြို့များမှ ဒကာ၊ ဒကာမများ၏ လျှောက်ထားတောင်းပန်ခြင်းကြောင့် ဆရာတော်ဘုရားကြီးသည် နောက်ပါရဟန်းတော်များအနက် အဘယာရာမရွှေဂူတိုက် ဂဏဝါစက၊ သာသနဓဇ သိရီပဝရဓမ္မာစရိယ၊ သကျသီဟဓမ္မာစရိယ၊ ဘာသန္တရကောဝိဒ၊ တိပိဋက ပါဠိ-မြန်မာ အဘိဓာန်ကျမ်းပြုဆရာတော် အရှင်သီလာနန္ဒာဘိဝံသကို ထားရစ်တော်မူခဲ့ပါသည်။

ဆရာတော်အရှင်သီလာနန္ဒာဘိဝံသသည် ၁၉၇၉-ခုနှစ် အမေရိကန်နိုင်ငံသို့ ရောက်ရှိသည့်အချိန်မှစ၍ ၂၀၀၅-ခုနှစ် လွန်တော်မူသည်အထိ ဝိပဿနာတရားပြသခြင်း၊ ဗုဒ္ဓဘာသာအခြေခံသင်တန်း၊ အဘိဓမ္မာ သင်တန်း၊ ပဋိစ္စသမုပ္ပါဒ်သင်တန်း၊ ဝိနယသင်တန်း၊ ဇာတကသင်တန်း၊ ဝိသုဒ္ဓိမဂ်သင်တန်းအစရှိသော သင်တန်းများပို့ချခြင်း၊ သုတ္တန်တရားတော်နှင့် ဓမ္မပဒဝတ္ထုတော်များကို နိုင်ငံခြားသားများအား သင်ကြားပို့ချ ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ဆရာတော်သည် ပါဠိစကားလုံးများကို ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာများနှင့် ညှိနှိုင်းကာ အင်္ဂလိပ်ဘာသာဖြင့် ရှင်းပြနိုင်ခြင်း၊ အခြားဘာသာ အသင်းအဖွဲ့များက ပင့်ဖိတ်သောအခါ၌လည်း ထေရဝါဒဗုဒ္ဓဘာသာနှင့် ဝိပဿနာအကြောင်းကို အချိန်တိုအတွင်း လိုရင်းမီအောင် ရှင်းပြနိုင်ပြီး မေးသမျှကို လည်း ကျေနပ်အောင် ဖြေဆိုနိုင်ခြင်းတို့ကြောင့် ဘာသာခြားတို့၏ လေးစားမှုကိုလည်း ခံယူရရှိပါသည်။

ဆရာတော်သည် “ဓမ္မာနန္ဒဝိဟာရကျောင်းတိုက်၏ ပဓာနနာယက၊ အမေရိကန်နိုင်ငံ ထေရဝါဒဗုဒ္ဓဘာသာ အသင်းကြီး၏နာယက၊ ကယ်လီဖိုးနီးယားပြည်နယ် ဥက္ကလန်မြို့ ဓမ္မစက္ကရိပ်သာနှင့် ဖလော်ရီဒါပြည်နယ် လာဂိုမြို့ ဗောဓိထရီးရိပ်သာများ၏ သြဝါဒါစရိယ၊ ဆန်ဟိုဗျေးမြို့ တထာဂတရိပ်သာ၏ သြဝါဒါစရိယ” စသည်ဖြင့် သာသနာတာဝန်များကို ဦးစီးဆောင်ရွက်တော်မူခဲ့လေသည်။ “ဗုဒ္ဓမြတ်စွာ၏ သာသနာ တော် ကမ္ဘာတစ်ဝှမ်းပျံ့နှံ့ရန် ဆောင်ရွက်ရာ၌ ဘာသာရေးနယ်ချဲ့ရန်မဟုတ်ဘဲ ကမ္ဘာသူ ကမ္ဘာသားတို့ ဗုဒ္ဓ၏တရားတော်များကို လိုက်နာကျင့်ကြံကြ၍ ပစ္စုပ္ပန်တမလွန် နှစ်တန်သောအကျိုးတို့ကို ရရှိခံစားနိုင်ကြ စေရန်ဟူသော မှန်ကန်သည့်သဘောထားရှိဖို့ လိုအပ် သည်” ဟု ဆရာတော်က ညွှန်ပြတော်မူခဲ့သည်။

ထိုမျှမက ဆရာတော်သည် “ရွှေကျင်နိကာယ ဂိုဏ်းလုံးဝန်ဆောင်နာယက၊ ရတ္တညူ မဟာနာယက၊ ပြည်ပသာသနာပြု ရွှေကျင်နိကာယ သံဃနာယက၊ ပြည်တွင်း ပြည်ပ မဟာစည်သာသနာရိပ်သာများ၏ သြဝါဒါစရိယ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ပါမောက္ခချုပ်” စသည်ဖြင့်လည်း စွမ်းစွမ်းတမံ သာသနာပြု ၍ တရားအမွေကို ခံယူတော်မူနိုင်ခဲ့လေသည်။

မဟာစည်ဆရာတော်ကြီး၏ ဆရာတော်အရှင်သီလာနန္ဒာဘိဝံသအပေါ် နေရာပေးချီးမြှောက်ခြင်းသည် အနောက်နိုင်ငံ သာသနာပြုခြင်းအတွက် အစပျိုးအောင်မြင်မှုလည်း ဖြစ်ပါပေ၏။ ဆရာတော်အရှင်သီလာနန္ဒာ ဘိဝံသသည် ပြည်ပ၌ပင် သီတင်းသုံး၍ ၂၆-နှစ်ကြာဆောင်ရွက်ခွင့်ရရှိခဲ့ခြင်းကြောင့် ပြည်ပရှိ ထေရဝါဒ ဗုဒ္ဓသာသနာတော်အတွက် တည်တံ့ခိုင်မာသော အောင်မြင်မှုလည်း ဖြစ်ပါပေ၏။ ကျေးဇူးရှင် မဟာစည် ဆရာတော်ကြီးသည်ကား အမြော်အမြင် ကြီးမားတော်မူလှပါပေ၏။